

လိပ်ကားစပီးဇ် အခိန် ဒီး ခး(စ) (Cass) ဟိန်ကဝီပဒိန်ထူးထိန်ဟုန်လီၤတၢ်န့ၣ်လီၤအသိန့ၣ်လီၤ. ဝံသးစူၤလူၤပိာ်မၤထွဲ တၢ်န့ၣ်လီၤလၢလၢတဖၣ်အံၤတက့ၢ်. အလီၢ်အိန်လၢပကမၤသကိးတၢ်ဒ်ပုၤတဝၢတဖုယိအသိး ဒီး ကျဲးစးမၤတၢ်ကိးမံၤဒီး လၢတၢ် ကပတုၣ်ကွံာ် COVID-19 virus တၢ်ဆါလၢအလီၤဘၣ်ယိန်အံၤတၢ်ဂၤလီၤအသးန့ၣ်လီၤ.

**တၢ်န့ၣ်လီၤလၢပုၤကိးဂၤဒီးကဘၣ်လူၤပိာ်မၤထွဲ -**

- တၢ်န့ၣ်လီၤအံၤစးထိန်အသးဖဲမုၢ်ဆၢအနံၤ, မုၢ်ထူၣ်, လါအုၤဖျါ ၂၇သီ, ၂၀၂၀ တုၤတၢ်ဒုးသ့ၣ်ညါလၢခံတဘျီ
- ဟံၣ်ဖိယိဖိလဲၤပုၤတၢ်န့ၣ်တဟံၣ်ထဲတ (၁) ဂၤမိၤဖဲတၢ်ဆါတၢ်ပုၤအလီၢ်တဖၣ်န့ၣ်လီၤ.
- ပုၤကိးဂၤလၢအလဲၤန့ၣ်လီၤတၢ်သ့ၣ်ထိန်လၢတၢ်ဟံၣ်ပနီၣ်လၢအရ့ဒိန်ကဘၣ်ပးတၢ်ကးမဲာ်လၢအကးဘၢနါဒုးဒီးကိာ်ပုၤ.
- ဖိဒဲးသ့ၣ်လၢအသးအိန် ၁၆ နံၣ်ဆူအဖိလၢတဖၣ်တၢ်ဟ့ၣ်အခွဲးလၢကန့ၣ်လီၤဆူတၢ်ဆါတၢ်ပုၤအလီၢ်ဘၣ်.
- တၢ်န့ၣ်လီၤလၢအအိန်တၢ်လံသ့ၣ်တဖၣ် ကအိန်ဒီးဝဲ, ဒ်အမုၢ်တၢ်ဟံၣ်ပနီၣ်တၢ်ဆါတၢ်အိန်အလီၢ်လၢတၢ်ကဘၣ်လဲၤ နီၣ်သိလ့ၣ်ပုၤတၢ်အိန်, လဲၤဟံးန့ၣ်လၢကျဲကပၤ, ဒီးတၢ်ဟဲဆုၤလၢဟံၣ်တဖၣ်န့ၣ်လီၤ.
- သုကထံၣ်ဘၣ်ပၤကိာ်သ့ၣ်တဖၣ်ခိးတၢ်အါထိန် ဒ်သိးကမၤလီၤတၢ်ဝဲလၢခး(စ)ဒီထံၣ်ဟိန်ကဝီဖိတဖၣ်လူၤပိာ်မၤ ထွဲတၢ်န့ၣ်လီၤအဂီၢ်န့ၣ်လီၤ.

**တၢ်န့ၣ်လီၤလၢမုၢ်ကျိၤဝဲၤကွၢ်တၢ်မၤလီၢ်တဖၣ်ကမၤထွဲဝဲအဂီၢ်-**

- တၢ်ဆါတၢ်ပုၤအလီၢ်တၢ်သ့ၣ်ထိန်ဖဲလိာ်ကားစပီးဇ်ပုၤဒီးလၢခး(စ)ဒီထံၣ်ဟိန်ကဝီတဖၣ်ကဘၣ်ဟံၣ်ပနီၣ်ဝဲပုၤကမုၢ်န့ၣ် လီၤဟးထိန်လၢတဘျီခိဖျါထွဲတၢ်န့ၣ်လီၤလၢလၢအံၤန့ၣ်လီၤ-
- တၢ်သ့ၣ်ထိန်အလဲၤအထီမုၢ်အိန် ၁,၀၀၀ စက္ကယါခိန်ယီၢ် ပျဲန့ၣ်လီၤပုၤလဲၤပုၤတၢ်ဖိသ့ထဲခံ (၂) ဂၤမိၤန့ၣ်လီၤ.
- တၢ်သ့ၣ်ထိန်မုၢ်လဲၤန့ၣ်ဒီး ၆၂,၀၀၀ စက္ကယါခိန်ယီၢ်န့ၣ် ပျဲန့ၣ်လီၤပုၤပုၤတၢ်န့ၣ် ၁၂၀ ဂၤတဘျီန့ၣ်လီၤ.
- တၢ်သ့ၣ်ထိန်အလဲၤမုၢ်အိန် ၂,၀၀၀ စက္ကယါခိန်ယီၢ်, နပျဲန့ၣ်လီၤပုၤပုၤတၢ်န့ၣ်တုၤလၢယဲာ် (၅) ဂၤတဘျီန့ၣ်လီၤ.
- တၢ်ဆါတၢ်ပုၤအကျးတဖၣ်ကဘၣ်ကွၢ်ထွဲဒီးမၤလီၤတၢ်တၢ်န့ၣ်လီၤအံၤန့ၣ်လီၤ.
- လိာ်ကားစပီးဇ်အခိန်ခိးဘျးဘၣ်ဝဲ မုၢ်ကျိၤဝဲၤကွၢ်အလီၢ်သ့ၣ်တဖၣ်လၢအစးထိန်မၤထွဲတၢ်မၤအံၤဒီးကးတံာ်ဆိယာ်ဝဲအ တၢ်မၤလီၢ်အယိန့ၣ်လီၤ. တၢ်သ့ၣ်ထိန်လၢတၢ်ဟံၣ်ပနီၣ်အီၤလၢအရ့ဒိန်ဘၣ်တဖၣ်, အဝဲဟ့ၣ်ဂံၢ်ဟ့ၣ်ဘါဝဲလၢကကးတံာ် ဆိကတီၢ်ဟံၣ်စၢၤစၢၤကိာ်န့ၣ်လီၤ.

**ပးယာ်တၢ်ကးဘၢမဲာ်ဒီးတၢ်ကမၤန့ၣ်အီၤလၢကျဲဒ်လဲၣ်-**

နတၢ်ကးဘၢမဲာ်မုၢ်တအိန်, လဲၤပုၤအီၤဖဲတၢ်ဆါတၢ်ကူတၢ်ကၤအကျးဒ်အမုၢ် Amy's Fashions မုတမုၢ် Carly's Creations သ့လီၤ.

- Amy's Fashions: (574) 753-5800
- Carly's Creations: (765) 490-8387

CDC တၢ်တြီဆါတၢ်ဆူးတၢ်ဆါဝဲၤကျိၤထူးထိန်ဝဲတၢ်န့ၣ်ကျဲလၢတၢ်ကဆးတၢ်ကးဘၢမဲာ်လၢတၢ်မၤအီၤလၢတၢ်ကံးညာ်ဒ်အမုၢ် ဆုကၤ ထံၣ်ဂၤမုၢ် မုတမုၢ် တၢ်ကံးညာ်ဝါဖိတဖၣ်ဒ်လၢအံၤန့ၣ်လီၤ- <https://www.cdc.gov/coronavirus/2019-ncov/prevent-getting-sick/diy-cloth-face-coverings.html>

**တၢ်ဒုးသ့ၣ်န့ၣ်ထိန်က့ၢ်လၢဟံၣ်ဖိယိဖိအတၢ်ပုၤဖျးအဂီၢ် -**

- ပုၤသးပုၢ် (၆၅ နံၣ်ဆူအဖိခိန်) ဘၣ်ကူဘၣ်ကံးဒီး COVID-19 တၢ်ဆါညီဝဲဒ်န့ၣ်လီၤ. တၢ်အိန်စီၤစုၤဒီးအဝဲသ့ၣ်န့ၣ်မုၢ်တၢ် လၢအရ့ဒိန်လၢအတၢ်ပုၤဖျးအဂီၢ်န့ၣ်လီၤ. ခဲအံၤတဘၣ်ပျဲပုၤဟဲနဟံၣ်ဘၣ်, ဖဲအဝဲသ့ၣ်မုၢ်ဒ်လဲၤနဘူးနတၢ်န့ၣ်လီၤ.
- မၤနဟံၣ်ဖိယိဖိထဲတဂၤမိၤလၢကလဲၤဆူကျး မုတမုၢ် လဲၤမၤန့ၣ်တၢ်ဖိတၢ်လံၤလၢနလိန်ဘၣ်တဖၣ်တက့ၢ်. ပုၤလၢအလဲၤပုၤ တၢ်ကြးမုၢ်ပုၤတဂၤယိကိးဘျီဒီး, ဒီးကဘၣ်အိန်ဆူၣ်အိန်ချ့ဝဲန့ၣ်လီၤ. ခဲအံၤနလဲၤကိးနဟံၣ်ဖိယိဖိတသ့နီၣ်တဂၤဘၣ်.
- လဲၤဟးလိာ်ကွဲလၢတၢ်ချါဒ်နမၤတၢ်လံအသိး, ဒီးပျဲနဖိလိာ်ကွဲလၢနဟံၣ်ကပၤတက့ၢ်. ကဘၣ်မုၢ်ထဲနဟံၣ်ဖိယိဖိဒ်န့ၣ် လီၤ. အိန်စီၤစုၤယံၤဒီးပုၤလၢအတမုၢ်နပုၤဟံၣ်ဖိယိဖိဘၣ်ဖဲနထံၣ်အဝဲ သ့ၣ်အခါတက့ၢ်.
- ပဒုးသ့ၣ်နီၣ်စ့ၢ်ကိးလၢ- ကရၢၢ်ခဲလၢာ်ကးတံာ်ကွံာ်အသးန့ၣ်လီၤ. နမုၢ်လဲၤလၢတၢ်ချါ, ဝံသးစူၤတဘၣ်လဲၤဆူတၢ်ဟးလိာ် ကွဲအကရၢၢ်လၢသုကလဲၤဟး မုတမုၢ် လဲၤဂဲၤလိာ်ကွဲတဂ့ၢ်.